





Ton  
ମୁକ୍ତାଶିଳ୍ପ





Tὸn aò lama alai kwan sa d᷄o sònpa  
pǔda᷄.

ပုရွက်ဆိတ်တစ်ကောင်သည် တောင်စောင်း ဘေးကတ္ထ်းလေးထဲမှာ  
နေထိုင်ပြီး နေစဉ် အစာရှာထွက်လေ့ရှိတယ်။




Dwaikrî î laba tai” “Tὸn tau tau  
phein klan kwan naò sāka” atai,  
“C᷇dak᷇ babwai còn saan nĕ”” tὸn  
tai.

ဟရစ်နိတစ်ကောင်က “ဟရုက်ဆိတ် ငါတို့ကစားကြရအောင်  
အစာနောက်မှရှာပါ”လို့ပြောတယ်ဟရုက်ဆိတ်က “ငါမအားသေးဘူး  
အစာတွေ့တုန်း ဂုဏားရမယ်” လို့ပြန်ပြောတယ်။




Dwai thy<sup>X</sup>ūn tai “T<sup>X</sup>ōn tau tauli klan  
kwan naò sāka”, “C<sup>X</sup>odak<sup>o</sup> babwai  
còn sa-an n<sup>v</sup>” t<sup>X</sup>ōn tai.

နှုတေသနမြတ်စွာ “ပုဂ္ဂိုလ်ဆိတ် ငါတို့လျှောက်လည်ကြရအောင်  
အစာနောက်မှုရှာပါ” လို့ပြောတယ်။ ပုဂ္ဂိုလ်ဆိတ်က  
“ငါမအားသေးဘူး၊ အစာတွေ့တုန်းစုထားရမယ်” လို့ပြန်ပြောတယ်။




Yaicukrvon ca labvon tai “Txon tau  
tauli khlai kwan naò sāka” ,  
“cădakv babwai còn saan nĕ” txon  
tai.

တိကောင်ညိုက “ပုရွက်ဆိတ် ငါတို့လမ်းလျှောက်ထွက်ရအောင်  
အစာနာက်မှရှာပါ”လိုပြောတယ်။ပုရွက်ဆိတ်က “ငါမအားသေးဘူး  
အစာတွေ့တုန်းစုထားရမယ်” လို့ ပြန်ပြောတယ်။



Pipănbăn tai “T᷇n k̄hiya᷇ htan na d᷇ maothá d᷇ ya᷇swaili klan, kwan na᷇ sāka”, “c᷇dak᷇ babwai còn saan n᷇” t᷇n tai.

လိပ်ပြာဝါက “ပုဂ္ဂန်ဆိတ် နင့်ကိုင်ချီးပြီး ငါတို့ကောင်းကင်ယံမှာပျုံးရအောင် အစာနောက်မှရှာပါ” လိုပြာတယ်။ ပုဂ္ဂန်ဆိတ်က “ငါမအားသေးဘူး အစာတွေ့တုန်း စုထားရမယ်” လိုပြန်ပြာတယ်။



Khwī khlu tai Tōn “patau dică dō tōntăpè, kwan naò sāka”, “cōdakō babwai còn saan nĕ” tōn tai.

ပုဂ္ဂနိုင်ညီပြာက “ပုရွက်ဆိတ် ငါတို့သစ်ခွာပန်းပင်ပေါ်မှာ နားပြီး နေပူစာလုံကြရအောင် အစာနောက်မှရှာပါ” လိုပြာတယ်။  
ပုရွက်ဆိတ်က “ငါမအားသေးဘူး အစာတွေ့တုန်းစုတားရမယ်” လိုပြုပြာတယ်။




Tat<sup>X</sup> lai kăncinga<sup>v</sup> hă sa-an aòkru  
acă taphaotayû laikwan la<sup>v</sup>  
sa, bl n m  u t n c  la<sup>v</sup> acă lanhtu  
lanlwaic .

ဒီလိုနဲ့ ပိုးရာသီရောက်တော့ တခြားအကောင်လေးတွေ ပိုးထဲ  
လေထဲမှာ ခက်ခက်ခဲ့ခဲ့ အစာရှာနေချိန် ပုဂ္ဂက်ဆိတ်ကို မတွေ့လို  
အချင်းချင်းမေးမြန်းကြတယ်။



Anāntha<sup>X</sup> laili dō tōn hyūn , dō tōn  
hyūn kaŭnu sa-an aò leinhō<sup>X</sup> acă  
anăn thu<sup>X</sup> thakhyaòthaăn bănu<sup>b</sup>è.

ပြီးနောက် ပုရွက်ဆိတ်အိမ်သို့သွားလည်ကြရာ  
တစ်မိုးတွင်းလုံးစာ စုဆောင်းထားတဲ့ အစာလုံလုံလောက်လောက်  
ရှုတာကြောင့် အေးအေးဆေးဆေးအနားယဉ်နေတဲ့ ပုရွက်ဆိတ်ကို  
ထွေ့တော့မှ အားလုံးနောင်တရကြပြီး ပုရွက်ဆိတ်ကို  
အတူယဉ်ကြဖို့ ဆုံးဖြတ်လိုက်ကြတယ်။



60



ကယန်း အမျိုးသားစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုလှို့။

